

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်



လူထုဗဟိုပြုစီမံကိန်း



National Community Driven Development Project

(NCDDP)

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်

Village Development Plan (VDP)

ကမော့သဲကျေးရွာအုပ်စု၊ ထီးနော်ဘိုးကျေးရွာ(၂၀၁၆ခုနှစ်) ကြာအင်းဆိပ်ကြီးမြို့နယ်

မာတိကာ

၁။ မြို့နယ် ရွေးကောက်ပွဲ

၂။ ရွေးကောက်ပွဲတွင် ပါဝင်သော ကျေးဇူးပြုချက်များစာရင်း

၃။ ကျေးဇူးပြုချက်အခြေခံ အချက်အလက် များ

၄။ လူထုပူပေါင်း ပါဝင်သော လူမှုဝန်ဆောင်မှု ခြွင်းပယ်ရေး နှင့် နေထိုင်မှု ဖြစ်ပေါ်ရေးနှင့် (PSA / PRA) အကျဉ်းချုပ်

၅။ ကျေးဇူးပြုချက် ဖွဲ့စည်းပုံ၊ ဖွဲ့စည်းပုံ၊ အစီအစဉ်အတွက် အသုံးပြုသော PRA tools များနှင့် တစ်ခုချင်းစီ အတွက် အသုံးပြုချက် များ

၆။ ကော်မတီဝင်များ ချယ်ခြင်း နှင့် ကျေးဇူးပြုချက် ဖွဲ့စည်းပုံ၊ အစီအစဉ်အား ရှိမှုနှင့် မှတ်တမ်း တမ်းတခြင်း များ

၇။ ကော်မတီဝင်များ စာရင်း

၈။ ကျေးဇူးပြုချက်အခြေခံ (ပုံစံ - ၁)

၉။ စီမံကိန်း၊ ဝန်ဆောင်မှုအချိန် ဇယား (ပုံစံ - ၂)

၁၀။ ကျေးဇူးပြုချက် ဖွဲ့စည်းပုံ၊ ဖွဲ့စည်းပုံ၊ အစီအစဉ် (ပုံစံ - ၃)

၁၁။ ကျေးဇူးပြုချက်အခြေခံ စီမံကိန်း၊ လူထုပူပေါင်း ခြွင်းပယ်ရေး ဖြစ်ပေါ်ရေး (ပုံစံ - ၄)

၁၂။ အစည်းအဝေး ဝက်ရှာက်မှု များ စာရင်း (ပုံစံ - ၁၁)

၁၃။ အစည်းအဝေး မှတ်တမ်း များ

၁၄။ ကဏ္ဍ အလိုက် ဖွဲ့စည်းပုံ၊ ဖွဲ့စည်းပုံ၊ အစီအစဉ် နှင့် လူထုပူပေါင်း ခြွင်းပယ်ရေး များ

၁၅။ ကျေးဇူးပြုချက် ဖွဲ့စည်းပုံ၊ ဖွဲ့စည်းပုံ၊ အစီအစဉ်အတွက် အသုံးပြုချက် များ
(checklist for VOP)

၂. ကောသလဝဏ္ဏီ၊ နဂါးတို့ ပါဝင်သော ကျေးရွာများအနက်

- (၁) ဝဏ္ဏီ၊ ကျေးရွာ
- (၂) ကောသလ ကျေးရွာ
- (၃) ကျွန်းကျေးရွာ
- (၄) ကောသလ၊ ကောသလ ကျေးရွာ
- (၅) ကျွန်းကျေးရွာ
- (၆) ကျွန်းကျေးရွာ
- (၇) ကျွန်းကျေးရွာ
- (၈) ကျွန်းကျေးရွာ

၃. ကျေးရွာအဖြစ် အချက်အလက်များ

(က) ကျေးရွာအဖြစ် အချက်အလက်များ


ကျေးရွာအဖြစ် အချက်အလက်များ (၃) မှန် နှင့် အကျွန်ုပ်တို့တို့၏
 ကျေးရွာအဖြစ် အချက်အလက်များ (၃) မှန် နှင့် အကျွန်ုပ်တို့တို့၏
 ကျေးရွာအဖြစ် အချက်အလက်များ (၃) မှန် နှင့် အကျွန်ုပ်တို့တို့၏

၄၈ လူထုဗဟိုပြုရေး ဝါဒဝင်သော လူမှုရေးဆိုင်ရာ ဝင်ရောက်မှုနှင့် အားပေးမှုများကို ရည်ရွယ်ချက်ရှိရှိ ဖြစ်စေရန်

(PSA / PRA) စာမျက်နှာများ

စဉ်	အကြောင်းအရာ	အရက်	ပိုမိုလေ့လာရန်	စာမျက်နှာအရေအတွက်			အခြားအချက်အလက်များ
				ကျား	မ	ပေါင်း	
၁	ကျေးရွာလူမှုစာရင်းနှင့် အသံထွက်ပြေစာရင်း (Social map/Resource map)	၁၅.၃.၂၀၁၆	ကျေးရွာအုပ်စုအရပ်ရပ်၊ အသံထွက်ပြေစာရင်းအရပ်ရပ်	၁၇	၄၁	၅၈	အခြားအချက်အလက်များ၊ အသံထွက်ပြေစာရင်း၊ လူမှုစာရင်း၊ အသံထွက်ပြေစာရင်း၊ အသံထွက်ပြေစာရင်း
၂	လူမှုစီးပွားအဆင့်စာရင်း (Wealth Ranking)	၁၅.၃.၂၀၁၆	ကျေးရွာအုပ်စုအရပ်ရပ်၊ အသံထွက်ပြေစာရင်းအရပ်ရပ်	၁၇	၄၁	၅၈	ကျေးရွာလူမှုစီးပွား၊ စီးပွား၊ အသံထွက်ပြေစာရင်း၊ အသံထွက်ပြေစာရင်း၊ အသံထွက်ပြေစာရင်း
၃	ရာသီဥတုစာရင်း (Seasonal calendar)	၁၅.၃.၂၀၁၆	ကျေးရွာအုပ်စုအရပ်ရပ်၊ အသံထွက်ပြေစာရင်းအရပ်ရပ်	၁၇	၄၁	၅၈	ရာသီဥတုစာရင်း၊ အသံထွက်ပြေစာရင်း၊ အသံထွက်ပြေစာရင်း
၄	ပင်လယ်ကန်စာရင်း (Spider web)	၁၅.၃.၂၀၁၆	ကျေးရွာအုပ်စုအရပ်ရပ်၊ အသံထွက်ပြေစာရင်းအရပ်ရပ်	၁၇	၄၁	၅၈	အသံထွက်ပြေစာရင်း၊ အသံထွက်ပြေစာရင်း၊ အသံထွက်ပြေစာရင်း
၅	ကျား/မ အရေအတွက်စာရင်း	၁၅.၃.၂၀၁၆	ကျေးရွာအုပ်စုအရပ်ရပ်၊ အသံထွက်ပြေစာရင်းအရပ်ရပ်	၁၇	၄၁	၅၈	ကျား/မ အရေအတွက်စာရင်း၊ အသံထွက်ပြေစာရင်း၊ အသံထွက်ပြေစာရင်း

၆	ကမ္ဘာ့စတင်ချိတ် ဆက်မှု (venn Diagram)	၁၅. ၃. ၂၀၁၇	၈၅ ယဉ်ကျေးမှု အဖွဲ့အစည်း မဝင် ယဉ်ကျေးမှု	၁၇	၄၁	၅၈	ကျေးဇူးတင်စွာ ဤ ကမ္ဘာ့ စတင်ချိတ် များ မည်သို့ စောင့်ရှောက် မျှား ကမ္ဘာ့စတင်ချိတ် မျှား ဆိုင်ရာ အဖွဲ့အစည်း
၇	ပြဿနာပင် ပင် (problem tree)	၁၅. ၃. ၂၀၁၆	အမျိုးသား အဖွဲ့	၁၇	၄၁	၅၈	အဖွဲ့ဝင်: ထားထား အဖွဲ့ အဖွဲ့ဝင်: များ များ များ ကျေးဇူးတင်စွာ: ဝမ်းကျောင်း လုပ်ငန်း များ နှင့် လုပ်ငန်း ဆိုင်ရာ
၈	ပြဿနာပင် ပင် (problem tree)	၁၅. ၃. ၂၀၁၆	အမျိုးသမီး	၁၇	၄၁	၅၈	အဖွဲ့ဝင်: များ ထား ထား အဖွဲ့ဝင် အဖွဲ့ဝင် များ များ အဖွဲ့ဝင် များ ဝမ်း ကျောင်း လုပ်ငန်း များ လုပ် နေရာ ဆိုင်ရာ
၉	ကျွမ်းကျင်မှု ဆိုင်ရာ: လုပ် ဆိုင်ရာ (matrix Ranking)	၁၅. ၃. ၂၀၁၆	၈၅ ယဉ်ကျေးမှု အဖွဲ့အစည်း မဝင် ယဉ်ကျေးမှု	၁၇	၄၁	၅၈	အဖွဲ့ဝင်: များ များ အဖွဲ့ဝင် အဖွဲ့ဝင်: များ များ အဖွဲ့ဝင် အဖွဲ့ဝင်: များ များ အဖွဲ့ဝင် အဖွဲ့ဝင်: များ များ အဖွဲ့ဝင်



စေတီပုံစံအညွှန်း:

- လမ်း
- အိမ်
- အရှင်
- စေတီ
- သစ်တော
- ရေကန်
- မြေကွင်း



လမ်းကွယ်

ဝင်: လုံခြုံ

လမ်းမကြီး

လမ်းကွယ်

ကျေးရွာ: ကာမိတ်ပေ



သုံးဆယ် ချက် ငါ့လက် များ (လူ့မျှား) နှင့် အရင် အကြောင်း ဖြစ်ခဲ့ပါ

လှည့်ဆိုခြင်းပုံစံ - ခိုးပျိုး၊ ရူး၊ အစား၊ မာတုဖြင့်၊ ဝါဒီတို့၊ ကျား၊ ဂွာသတ်
စောင်လှယ် သမား များ ဖြစ် ကြပြီး အသက် စေ့၊ ဝမ်း၊ ရ ကောင်း လုပ်နိုး အရေ ဖြင့်၊ လယ် လှုပ်
စောင်ယာချက် ဖြီး ခုယာန် ခြံ ဖြေဆိုက် ပျိုး၊ ကာ အသက် စေ့ ဝမ်း ကောင်း ပြု ဖြစ်ပါသည်။

လမ်းပမ်း ဆက်သွယ်ရေး - ကျား၊ နှုတ်တွင်း လမ်း များ သတ် ဖြေထား လမ်းသာဖြင့်
ဖြစ် ကပ်ချိ၊ ရှေ့က တွင် ရှေ့ ဖြောင်း မ ဝမ်း ကောင်း ပါ ခြံ ကောင်း၊ ခိုး တွင် ပိုင်တွင်
မွတ် များ ထု ဆက် သွယ် ကြပါသည်။


ကျန်းမာရေး - အစားအသောက် ပါက အစားအသောက် ခြံ စားဆိုင် စားဆိုး များ တွင်
စားဝယ် စားဝက် ကြေ ပါသည်။ ခိုး၊ ပိုင် ငုတ်၊ အဖော် စေ့ ဖြစ် ပါက ကျန်းမာရေး ခြံ ချိန်
စားရုံ သို့မဟုတ် ခွား ပြု ပါသည်။

စာအုပ်သုံး ရှေ့ - ကျား၊ နှုတ် လက် တွင် များ ဖြင့် အား ခြံ ကြ ပါသည်။ ကျား၊
ခိုး တွင် ရှေ့ ဆက် ကြ ပါသည်။ စား၊ အပြင် ကျ တွင် များ များ အစား၊ ဝမ်း ခြံ နှင့်
ကျ ဖြောင်း များ မှီ စား ကြောင်း၊ စု နှင့် အစား သတ် များ၊ အစား ကျ ဝမ်း ကြောင်း ခြံ
ကျ တွင် ပတ် လည် တွင် ရှေ့ ဆိုင် များ ဖြစ် ပါ ကြ ပါသည်။

အခြား - နှုတ်တွင် တွင် များ လက်၊ ကျောင်း နှင့် အစား ဆုံး ဆုံး ဝမ်း တွင် နှုတ် ဖြင့်
ကျောင်း ခြံ ပါသည်။ ကျား၊ နှုတ် ဖြင့် ဆိုင် ဖြင့် အစား ကြ ပါသည် နှင့် ကြ အစား ကြ
ခိုင် ပါသည်။

အဖွဲ့စည်း: ချိတ်ဆက်မှုပြုစာပေ (ထီးနီဆိုးကျေးဇူး) (ထီးနီဆိုးကျေးဇူး)

15.3.16



- ကျေးဇူးတင်ပြန်အဖို့ အစဉ်းများ ပြန်ပို့အဖို့အစဉ်းဆောင်ရွက်ပေးပါ

ကျေးဇူးတင်ပြန်အဖို့ အုပ်ချုပ်ရေးအဖို့ ယုံကြည်ရေးအဖို့ တို့သည် ကျေးဇူးတင်ပြန် ပြုသောအခါ အခက်အခဲများကား ကျွန်ုပ်တို့အဖို့ အရေးကြီးပါသည်။

ကျောင်းဆက်တင်အဖို့နှင့် ကျောင်းဆက်တင် တို့သည် အခက်အခဲများနှင့် ပညာရေး တို့တွင် ဦးဆောင် ဦးရွက်ပေး ပါသည်။

တရားရေးအဖို့သည် တရားနှင့် အရေးကြီးမှုများကို အစဉ်းဆောင်ရွက်ပေး ပိုင်ပါသည်။


KVO အဖို့နှင့် KVO အဖို့လက်ရှိပါသည်။

- ကျေးဇူးတင်ပြန်အဖို့ အစဉ်းများ

KNU အဖို့၊ BGF အဖို့နှင့် အစိုးရအဖို့ လက်ယာ အဖို့ ဟုဆိုသည့် ပုံစံတို့သည် ကျေးဇူးတင် ပေးပို့ခြင်းဖြင့် တစ်ခါတစ်ရံ မှသာ အုပ်ချုပ်ရေးအဖို့နှင့် ဆောင်ရွက်ပေးပါသည်။

ပြည့်စုံရေးအတွက် (ဆီးနှိုင်းကျေးဇူး)

၂၀၂၀.၁၀



- နာကျိုးဆက်ခွင်၊ ရလဒ်များ (ဖြေဆိုရာတွင် ပါ)

စဉ်	အကြောင်းအရာ	စဉ်	ဒီဂရီအဆင့်
၁။	ပျက်စီးမှု ဖြစ်ပွားခြင်း	၁။	ကျန်းမာရေး၊ အာဟာရဆိုင်ရာ
၂။	လမ်း၊ ခြေလှမ်း ခြင်း	၂။	ခရီး၊ နေရာ ခြင်း
၃။	မိုး၊ ရေ၊ ရေခဲ၊ ရေအေးခြင်း	၃။	ခရီး၊ ရေ၊ ရေအေး
		၄။	အား၊ အား စက်
		၅။	အား၊ အား ကျင့် ရှောင်၊ ရှောင်ရာ

- ဖြေရှင်းနည်းလမ်း

- လမ်း၊ များ၊ ပျက် ဖြစ်ခြင်း
- အား၊ များ၊ ပျက် ဖြစ်ခြင်း
- ရေ၊ မြောင်း၊ များ၊ ပျက် ဖြစ်ခြင်း
- အား၊ လမ်း၊ များ၊ အား၊ လမ်း၊ များ ဖြစ်ခြင်း

ဝန်ပုံစံခွဲခြားစိတ်ဖြာခြင်း (ထီးနို့အိုးများစွာ)

အမျိုးအစား	ပိုင်ဆိုင်မှုပုံစံများ	အရေအတွက်
ချစ်သော	ခြံ၊ လယ်၊ ဣ၊ စက်ကွက်၊ နိဗ္ဗာန်၊ ဝါယာကြိုး၊ ဆိုင်ကယ်	2
အလယ်အလတ်	ခြံ၊ လယ်၊ နွား၊ စက်ကွက်၊ ဆိုင်ကယ်၊ ဇာပိုင်၊ စက်ကွက် (အနည်းငယ်)	21
မွန်ပါး	မြေကွက်၊ ဝါးတဲနိဗ္ဗာန်၊ စက်ကွက်	50

သုံးသပ်ချက်နှင့် ဂုဏ်ခံ့လို့ (၁၅၃ ခုခွာ ခွဲ ဖြစ်စိတ်ဖြာခြင်း)

၁၅၃ ခုခွာ ခွဲခြားစိတ်ဖြာခြင်းအရ ဖြစ်၊ ချစ်သောစာအခင်း အယယ်
အယတ်အခင်း နှင့် ဖွန်းပါးအခင်း အခင်း ယုံ့ဆင် နာရုံဖြင့် ဖြစ်ခြင်း ဖြင့်
ဆီနှိုသို့ ဈေးနှာ ၏ ယူရုံထိုင်မှု နှင့် အသုံးအဆောင်များကို သိရှိနိုင်ပါသည်။

ဈေးနှုတ် လူထုများ၏ ဒိုင်ဆိုင်မှုနှင့် အသုံး ဖြစ်မှုများကို သိရှိနိုင်ပါ
သည်။ ဆိုရှယ်လစ် နှင့် ဈေးနှုတ် ဈေးနှုတ် သူဈေးနှုတ်များ၏ စီးပွားရေး
အခြေအနေ များကိုလည်း သုံးသပ်နိုင်ပါသည်။


ထင်ထွက်အခြေအနေ အလုပ်အကိုင် အခြေအနေ နှင့် အဓိက အသုံးချ
တာ အရင်းအမြစ် များကိုလည်း သိရှိရပါသည်။

ပင်ကျွန် (ထီးနို့စိုက်)

၂၀၁၆.၀၃.၁၅

▲ - အပျို: သား

▲ - အပျို: သမီး



သုံး သပ်ချက် နှင့် ၇ ဝတ်များ ပြင်ဆင်ခြင်း

အမျိုးသမီးနှင့် အဖိုးစားများ၏ အခွင့်အရေးကို သိရှိနိုင်ရန် ပင်ဆင်
အိမ် ကွန်ယက်နှင့် ဆုံး သပ်ချက်ကို ဖြန့်၊ ဖြင့်၊ ဖြင့် သိရှိနိုင် ပါ သည်။

အိမ်ဖြူကိစ္စ -

အမျိုးသားများ အနေဖြင့် အိမ်ဖြူကိစ္စများတွင် မိမိတို့၏ လုပ်ကိုင်ပေး
ဖြန့် ဖြန့်ပေး ပါသေးသည်။

ဆုံးဖြတ်ချက်ချနိုင်ခြင်း -

ဤအချက်တွင် အမျိုးသားများသည် အမျိုးသမီးများ၏ ဆုံးဖြတ်ချက်
အရာတွင် ပါဝင်လာရောင်း ဆွဲ ခေါ်ပြီး ဖြန့်ပေးရန် လိုအပ်ပါသည်။

ပူးပေါင်းပါဝင်ခြင်း -

ပူးပေါင်းပါဝင်ခြင်းတွင် အမျိုးသမီးများ၏ ပူးပေါင်းပါဝင်ခြင်း နည်းစနစ်
ပေး ရောင်း ဆွဲရပါ သည်။ အမျိုးသားများသည် အမျိုးသမီးများ၏ ပူးပေါင်းပါ
ဝင်လာရောင်း ဆွဲ ခေါ် ကိစ္စတွင် ပူးပေါင်းရန် လိုအပ်ပါသည်။

ပင်ဆင်ခြင်း ကွန်ယက် ပုံစံ အား ဖြန့်၊ ဖြင့်၊ ဖြင့်၊ အမျိုးသမီးနှင့်
အမျိုးသားများ၏ တူညီမှု ရှိရန် လိုအပ်ပါသည်။

15. 3. 2015

ရာသီခွင်ပြဇယား (ထီးနို့အိုးကျေးရွာ)

☐ မရှိ ☐ ကလေးကလေး
 ☐ နည်း ☐ များ

ဤ အကြောင်းအရာ	တိုက်	ကချင်	နယုန်	ဓိသီ	မိခေါင်	တော်ဘယ့်	သီတင်းကျွတ်	တနင်္ဂနွေ	နတ်တော်	ပြာဆို	တိုးတိုး	တပေါင်း
အပူပိုချိန်	✓	✓✓✓	✓✓✓	✓✓✓	✓✓✓	✓✓✓	✓✓✓	✓✓✓	✓✓✓	✓✓	✓✓✓	✓
ငှက်များ	-	-	✓	✓✓	✓✓✓	✓	-	-	-	-	-	-
ဝမ်းဇွ	-	-	-	-	-	-	-	-	✓	✓	✓✓	-
မီးပျက်	✓	✓✓	-	-	-	-	-	-	-	✓	✓	✓
လယ်ခိုက်	-	✓	✓✓	✓✓✓	✓✓✓	✓✓✓	-	✓	✓✓✓	✓✓	✓	-
ဖွဲတော်	✓	-	-	✓	✓	✓	✓	✓✓	-	✓	✓	✓

- သုံးသပ်ချက်နှင့် ဂုဏ်များ (ဂုဏ်စွမ်းပြအဖွဲ့)

အလုပ်ချိန် - တန်ခူး လတွင် အလုပ် နည်းနည်း နဲ့ ဖြီး ကစဉ့် လကနေပြီး တပို့တွဲ
လအထိ အလုပ်ကို ယုံကြည်စိတ်ချစွာ ပြုဆောင် လုပ်ဆောင် လုပ်ဆောင် အလုပ် နဲ့ နည်းနည်း
ပြန်သည်။

ဗွတ်များ - ဒုယုန် လ ကနေပြီး စက်သလင်း လများတွင် ဗွတ်များ ဖြစ်လေ့ရှိသည်
ဆိုလေ့များ အထဲတွင် ပါဝင်လေ့ အဖြစ်များသည်။

ဝင်ငွေ - ဒုတိယ စက် လ ဖြစ် လ နှင့် တပို့တွဲ လ တွင် သာ ဝင်ငွေ ပိုမိုပါသည်။

ဝမ်းပျက် - တန်ခူး လ ကစဉ့် လ ဖြစ် လ တပို့တွဲ လအထိ လုပ်ဆောင် လုပ်ဆောင် ဝမ်းပျက်
ဝမ်းပျက် ဖြစ်လေ့ရှိပါသည်။ ဆို စကား နဲ့ အချိန်တွင် ဝမ်းပျက် ဝမ်းပျက်
လုပ် သတိထား ရန် လိုပါသည်။

လယ်စိုက် - ကစဉ့် လတွင် စတင် စိုက်ပျိုးမှု ပိုမို ပြီး သိတင်း ဆွတ် လ စက် လ
ဒုတိယ တပို့တွဲ လ တွင် နှစ်စဉ် ပြီးစီး ပါသည်။

ပွဲစကား - ပါဝင်လေ့ တွင် (ကျင့်စဉ် ဂုဏ်ချက်ပွဲ စကားရှိ သည်)
ကစဉ့်လနှင့် လ တွင် ကစဉ့် ပွဲ စကား ပါသည်။

ဤ သုံးသပ်ချက်နှင့် ဂုဏ်စွမ်းပြ အဖွဲ့အား ဖြစ် ခြင်းအား ပြင် ဆို ကျေးဇူးပြု
ဒါက လုပ်ချိန်နှင့် ဝင်ငွေ ပိုမို အချိန် ကိုများ လ သုံးသပ် ချက် ပြုနိုင်ပါသည်။

ထီးနှော်ဘိုးကျေးရွာလူမှုဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်းကော်မတီအဖွဲ့ ဝင်မှတ်တမ်းခါတ်ပုံများ



ဆီးနိုဆိုး၊ နျူးဂွာ (ကမ္ဘာ့သစ်လင်းလို့)) အုပ်စု

ခေါင်းဆောင် - စောဒီတေး - အသက် (၂၅) နှစ်
- နော်မုတော့ - အသက် (၂၁) နှစ်

ဒါဏ္ဍိယအဖွဲ့ဝင်; - ဒုန်းစားဆို - အသက် (၃၆) နှစ်
- စောညွှာကေ - အသက် (၂၇) နှစ်

စာရေးကိုး - စောကျော်သူ - အသက် (၂၇) နှစ်

ဝယ်ယူရေး - စောရူးခေါ် - အသက် (၃၂) နှစ်
- ဖိုးလင်းဆေး - အသက် (၂၇) နှစ်
- နော်ချစ်ဆေး - အသက် (၂၄) နှစ်

ဆေးကုစင် - နော်မုလင်းထွေ - အသက် (၅၀) နှစ်
- နော်မုကြက် - အသက် (၃၀) နှစ်
- ဦးကျော်ဆီ - အသက် (၃၅) နှစ်

လုပ်ပတ်ဆိုင်ဆိုင် - ဦးစင်နိုင် - အသက် (၄၀) နှစ်
- စောယုတ်ဝါး - အသက် (၂၈) နှစ်
- နော်ပဲဒါး - အသက် (၃၀) နှစ်

စောနုပုတ်ဆိုင် - စောပဏ္ဍိ - အသက် (၃၀) နှစ်
- ရန်မူ - အသက် (၂၇) နှစ်

လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ

အပိုင်း-၃

ပုံစံ စ-၂ - စီမံကိန်းစက်ဝန်းအချိန်ဇယား (PC 2)

လမ်းညွှန်ချက်-သက်ဆိုင်ရာလူထုစည်းရုံးရေးမှူး/လက်ထောက်နည်းပညာနည်းပညာမှူးများမှ အတွက်ဤပုံစံကိုဖြည့်သွင်းရမည်။	စီမံကိန်းစက်ဝန်းအဆင့်တစ်ခုစီ	ပြီးစီးတိုင်းကျေးရွာနှင့်	ကျေးရွာအုပ်စု
စည်းရုံးရေးမှူး/ဝန်ထမ်း အမည်	ဖော်စိုကလ်ထွန်းဖြူ		
နေ့စွဲ	၁၅.၃.၁၆	စက်ဝန်းအားအမှတ်ခြစ်ပါ	<input checked="" type="checkbox"/> စက်ဝန်း(၁) <input type="checkbox"/> စက်ဝန်း(၂) <input type="checkbox"/> စက်ဝန်း(၃) <input type="checkbox"/> စက်ဝန်း (၄)
ပြည်နယ်/တိုင်း	ကရင်	မြို့နယ်	ကျောက်ခုံ
		ကျေးရွာအုပ်စု	ကအော့ (၀၆:၀၅) ကျေးရွာ
			ထီးနီကွီး

စီမံကိန်းဆောင်ရွက်မှုအဆင့်များ	နေ့စွဲ		အစည်းအဝေးတွင်တက်ရောက်သူအရေအတွက်			
	စတင်သည့်နေ့	ပြီးဆုံးသည့်နေ့	အမျိုးသားအရေအတွက်	အမျိုးသမီးအရေအတွက်	အိမ်ထောင်စုအရေအတွက်	လူမျိုးစုတက်ရောက်သူအရေအတွက်နှင့် လူမျိုးစုအမည်
၁. ကျေးရွာစီမံကိန်း မိတ်ဆက်အစည်းအဝေး	၁၅.၃.၁၆	၁၅.၃.၁၆	၁၇	၄၁	၅၈	ကရင် ၅၅၈၁
၂. ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်းအစည်းအဝေး	၁၅.၃.၁၆	၁၅.၃.၁၆	၁၇	၄၁	၅၈	ကရင် ၄၅၈၁
၃. ကျေးရွာအုပ်စု လုပ်ငန်းဆုံးဖြတ်ချက်ချသည့်အစည်းအဝေး	၁၆.၃.၁၆	၁၆.၃.၁၆	၂၈	၂၂	၅၀	ကရင် ၄၅၅၁၊ ပအိုဝ်း ၅၅၁
၄. မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်းသုံးသပ်မှုအစည်းအဝေး			မလို	မလို	မလို	မလို
၅. မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီ၏ဆုံးဖြတ်မှုကို ရွာသို့အသိပေးအကြောင်းကြားသည့်အစည်းအဝေး						
၆. စီမံကိန်းလုပ်ငန်းခွဲစီမံချက်ရေးဆွဲခြင်းအစည်းအဝေး			မလို	မလို	မလို	မလို
၆.၁။ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးအစီအစဉ် ရေးဆွဲခြင်း						
၆.၂။ ဝယ်ယူရေးအစီအစဉ် ရေးဆွဲခြင်း						



လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ
အပိုင်း-၃

၆.၃။ ဘဏ္ဍာရေးကုန်ကျမှု လျာထားအစီအစဉ် ရေးဆွဲခြင်း						
၆.၄။ ပြင်/ထိန်းအစီအစဉ် ရေးဆွဲခြင်း						
၇. စီမံကိန်းလုပ်ငန်းခွဲ တိုးတက်မှု စောင့်ကြည့်လေ့လာအစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို
၇.၁။ အစည်းအဝေး ပထမအကြိမ်						
၇.၂။ အစည်းအဝေး ဒုတိယအကြိမ်						
၇.၃။ အစည်းအဝေး တတိယအကြိမ်						
၈. စီမံကိန်းလုပ်ငန်းခွဲ အပြီးသတ်စစ်ဆေးခြင်း အစည်းအဝေး						
၉. လူထုစစ်ဆေးပွဲအစည်းအဝေး						



လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ
အပိုင်း-၃

ပုံစံစ-၁ ကျေးရွာအခြေခံအချက်အလက်များ (Form PC 1)

လမ်းညွှန်ချက်/ ကျေးရွာတစ်ရွာသို့ ပထမဆုံး မိတ်ဆက်ခရီးသွားရောက်သောအခါ လူထုစည်းရုံးရေးမှူးသည် ကျေးရွာခေါင်းဆောင်များအားကျေးရွာအချက်အလက်များကိုမေတ္တာရပ်ခံ၍တောင်းခံရသည်။ ဤအချက်အလက်များကိုစီမံကိန်းမိတ်ဆက်အစည်းဝေးမတိုင်မီတောင်းခံရမည်။ စီမံကိန်းမိတ်ဆက်အစည်းဝေးတွင် လူထုစည်းရုံးရေးမှူးသည် ဤအချက်အလက်များအားစစ်ဆေးပြီးမှန်ကန်အောင်ပြုလုပ်ရမည်။ ပြီးနောက်တွင် လူထုစည်းရုံးရေးမှူးမှ သတင်းအချက်အလက်ထံသို့ Tablets မှတစ်ဆင့် ဖြည့်သွင်းရမည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအမည် <i>ဦးဆောင်စိုး</i>	ကျေးရွာအုပ်ချုပ်ရေးမှူး၏ဖုန်းနံပါတ်	လူထုစည်းရုံးရေးမှူး၏အမည် <i>မောင်တင်အောင်</i>
ပြည်နယ်/တိုင်းဒေသကြီး <i>ကရင်</i>	မြို့နယ် <i>ကျောက်ခဲ</i>	ကျေးရွာအုပ်စု <i>ကျေးရွာ</i>

က. လူဦးရေ

လူမျိုးစု	အိမ်ထောင်စုအရေအတွက်	ကိုးကွယ်သည့်ဘာသာ	အိမ်ထောင်စုအရေအတွက်
လူမျိုးစု (၁) <i>ကရင်</i>	<i>၁၇၂</i>	ဘာသာ(၁) <i>ဗုဒ္ဓ</i>	<i>၅၀</i>
လူမျိုးစု (၂) -----		ဘာသာ(၂) <i>ခရစ်ယာန်</i>	<i>၂</i>
လူမျိုးစုရော -----		ဘာသာရော -----	

လူဦးရေ	အမျိုးသား(အရေအတွက်)	အမျိုးသမီး(အရေအတွက်)
လူဦးရေ	<i>၂၅၇</i>	<i>၃၀၃</i>
အိမ်ထောင်ဦးစီး	<i>၆၉</i>	<i>၇</i>

(ခ) လက်လှမ်းမီအသုံးပြုနိုင်သည့်အဆောက်အအုံများ

စာသင်ကျောင်း	အမှတ်ခြစ်ပါ	ကျန်းမာရေး	အမှတ်ခြစ်ပါ	ဘာသာရေးအဆောက်အအုံ	အမှတ်ခြစ်ပါ
အထက်တန်းကျောင်း	<input type="checkbox"/>	ဆေးရုံ	<input type="checkbox"/>	စေတီ	<input checked="" type="checkbox"/>
အလယ်တန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာန	<input type="checkbox"/>	ဘုန်းကြီးကျောင်း	<input checked="" type="checkbox"/>
မူလတန်းကျောင်း	<input checked="" type="checkbox"/>	ကျန်းမာရေးဌာနခွဲ	<input type="checkbox"/>	ဟိန္ဒူဘုရားကျောင်း	<input type="checkbox"/>
မူကြိုကျောင်း	<input type="checkbox"/>	ဆေးပေးခန်း	<input type="checkbox"/>	ခရစ်ယာန်ကျောင်း	<input type="checkbox"/>
အခြား	<input type="checkbox"/>	အခြား	<input type="checkbox"/>	ဗလီ	<input type="checkbox"/>
				အခြား	<input type="checkbox"/>
မှတ်ချက်		မှတ်ချက်		မှတ်ချက်	



လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ

အပိုင်း-၃ ၊

(ဂ) ကျွမ်းကျင်သူများမှတ်တမ်း ၊ ကျေးရွာတွင်နေထိုင်သော သို့မဟုတ် တခြားရွာမှလာရောက်သောကျွမ်းကျင်သူများ

(၁) စာသင်ကျောင်း			(၂) ကျန်းမာရေး			(၃) လက်မှုပညာရှင်		
	ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ
မူလတန်းပြဆရာဆရာမ	<input checked="" type="checkbox"/>	<input checked="" type="checkbox"/>	ဆရာဝန်	<input type="checkbox"/>	<input type="checkbox"/>	လက်သမား	<input checked="" type="checkbox"/>	<input type="checkbox"/>
အထက်တန်းပြဆရာဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လက်ထောက်ကျန်းမာရေးမှူး	<input type="checkbox"/>	<input type="checkbox"/>	ပန်းရံ	<input type="checkbox"/>	<input type="checkbox"/>
အလယ်တန်းပြဆရာဆရာမ	<input type="checkbox"/>	<input type="checkbox"/>	အမျိုးသမီးကျန်းမာရေးဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လျှပ်စစ်ဆိုင်ရာ	<input type="checkbox"/>	<input type="checkbox"/>
မူကြိုဆရာဆရာမ	<input type="checkbox"/>	<input type="checkbox"/>	အရံသားဖွား	<input type="checkbox"/>	<input type="checkbox"/>	ရေပိုက်သွယ်သူ	<input type="checkbox"/>	<input type="checkbox"/>
အခြား	<input type="checkbox"/>	<input type="checkbox"/>	ပြည်သူ့ကျန်းမာရေးလုပ်သား (၁)/(၂)	<input checked="" type="checkbox"/>	<input type="checkbox"/>	စက်ပြင်ဆရာ	<input checked="" type="checkbox"/>	<input type="checkbox"/>
မှတ်ချက်			မှတ်ချက်			မှတ်ချက်		

(ဃ) ကျေးရွာသို့ ရောက်ရှိနိုင်သည့်လမ်းအခြေအနေ / ကျေးရွာတစ်ရွာသည် ၎င်း၏ကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသော လမ်းအခြေအနေ (အောက်ပါတို့ကိုပိုင်းပါ)

ကျောက်ကြမ်းလမ်း
ကျောက်ခင်းလမ်း

ကတ္တရာလမ်း
မြေသားလမ်း

ကွန်ကရစ်လမ်း
လူသွားလမ်း

မော်တော်ဆိုင်ကယ်လမ်း
အခြား _____

(င) ကျေးရွာဖွံ့ဖြိုးမှုစီမံချက်

- (၁) လူထုဗဟိုပြုစီမံကိန်းမစတင်မီ ဤကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးမှုစီမံချက်ရှိခဲ့ပါသလား?
- (၂) ရှိခဲ့ပါလျှင် ဤစီမံချက်ကို မည်သည့် ခုနှစ်တွင်ပြင်ဆင်ခဲ့ပါသနည်း?
- (၃) ဤစီမံချက်ကို မြို့နယ်မှအတည်ပြုခဲ့ပါသလား?

ပိုင်းပါ
ရှိပါသည်/မရှိပါ/မသိပါ

နှစ်-----/မသိပါ
ပြုခဲ့ပါသည်/မပြုခဲ့ပါ/မသိပါ

(စ) ခရီးအကွာအဝေး

- (၁) ဤကျေးရွာ၏ဗဟိုမှ၎င်းကျေးရွာအုပ်စု၏ဗဟိုအထိခရီးမိုင်မည်မျှကွာဝေးသနည်း? မိုင်- ၃.၅/မသိပါ
- (၂) ဤကျေးရွာမှ ၎င်းကျေးရွာအုပ်စုဗဟိုအထိသွားလာရာတွင်ကြာမြင့်သည့်အချိန်

ခြောက်သွေ့ရာသီတွင်ကြာချိန် ----- ၃၀ မိနစ် ----- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/
အခြား -----
မိုးရာသီတွင်ကြာချိန် ----- ၁၅ မိနစ် ----- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/
အခြား -----

(ဆ) ပတ်ဝန်းကျင်ဆိုင်ရာသဘာဝဘေးအန္တရာယ် -

ဤကျေးရွာတွင်ရေကြီးခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်ဖူးခြင်းရှိပါသလား။

မရှိပါ ရှိပါသည် ရှိလျှင်ဖော်ပြပါ ----- မြေဆီလျော်ခြင်း -----



လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ

အပိုင်း-၃

(ဇ) ကျေးရွာတွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ

လူထုဗဟိုပြုစီမံကိန်းမတိုင်မီ ဤကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရ(သို့)ရွာသားများကိုယ်တိုင်(သို့) စီမံကိန်းတစ်ခုခုမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများရှိပါသလား။

(၁)-----

(၂)-----

ကျေးရွာခေါင်းဆောင်


အမည် ဦးခင်ဦး

လက်မှတ် [Signature] နေ့စွဲ 15. 3. 16

လူထုစည်းရုံးရေးမှူး

အမည် ဒေါ်ခင်အေးအေး

လက်မှတ် [Signature] နေ့စွဲ 15. 3. 16





လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ
အပိုင်း-၃ ။

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် **ဒေါ်ခင်အေး**

ရက်စွဲ၊ **15.8.16** စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ (✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး **ကရင်** မြို့နယ် **ကျိုက်တုံ** ကျေးရွာအုပ်စု **ကရားသံ (ဝေးလှ)** ကျေးရွာ **အိ.ဒီ.အို.**

အစည်းအဝေးခေါင်းစဉ်၊ **ပထမအကြိမ် အစည်းအဝေး**

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူမျိုး	လက်မှတ်
၁။	ဒေါ် မှ တော့		✓	✓	ကရင်	✓
၂။	ဒေါ်အေး	✓		✓	ကရင်	✓
၃။	ဒေါ်အေး		✓	✓	ကရင်	✓
၄။	ဒေါ်အေး		✓	✓	ကရင်	✓
၅။	ဒေါ်အေး		✓	✓	ကရင်	✓
၆။	ဒေါ်အေး		✓	✓	ကရင်	✓
၇။	ဒေါ်အေး	✓		✓	ကရင်	✓
၈။	ဒေါ်အေး		✓	✓	ကရင်	✓
၉။	ဒေါ်အေး		✓	✓	ကရင်	✓
၁၀။	ဒေါ်အေး	✓		✓	ကရင်	✓
၁၁။	ဒေါ်အေး	✓		✓	ကရင်	✓
၁၂။	ဒေါ်အေး	✓		✓	ကရင်	✓
၁၃။	ဒေါ်အေး		✓	✓	ကရင်	✓

(၁) အိမ်ထောင်စုကိုယ်စားလှယ်ဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။



လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ
အပိုင်း-၃ ။

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် ဒီအက်ထွန်းမြင့်

ရက်စွဲ။ 15.၁၀.16 စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ (✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး ကရင် မြို့နယ် ကျွတ်ဒုံ ကျေးရွာအုပ်စု ကရောသ (ထီးလုံ) ကျေးရွာ ထီးဒီးဒီး

အစည်းအဝေးခေါင်းစဉ်။ ယာဇာန်မြစ်ကန်အား နားထောင်

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူမျိုး	လက်မှတ်
၁၄	နော်ပေ၊ ထွေ		✓	✓	ကရင်	✓
၁၅	နော်မု		✓	✓	ကရင်	✓
၁၆	ကျော်မု၊ ၀၉	✓		✓	ကရင်	ထီးဒီးဒီး
၁၇	နော်လှ၊ ဝေ		✓	✓	ကရင်	✓
၁၈	နော်မု၊ ၀၉		✓	✓	ကရင်	✓
၁၉	ဝေ၊ ထွေ၊ အဲ	✓		✓	ကရင်	ထီးဒီးဒီး
၂၀	နော်မု၊ ဒါ		✓	✓	ကရင်	ထီးဒီးဒီး
၂၁	နော်မု၊ ဒါ		✓	✓	ကရင်	ထီးဒီးဒီး
၂၂	မု၊ ဒါ၊ ၆၀		✓	✓	ကရင်	ထီးဒီးဒီး
၂၃	နော်မု၊ ဒါ		✓	✓	ကရင်	ထီးဒီးဒီး
၂၄	နော်မု၊ ဒါ		✓	✓	ကရင်	ထီးဒီးဒီး
၂၅	နော်မု၊ ဒါ		✓	✓	ကရင်	ထီးဒီးဒီး
၂၆	နော်မု၊ ဒါ		✓	✓	ကရင်	ထီးဒီးဒီး
၂၇	နော်မု၊ ဒါ		✓	✓	ကရင်	ထီးဒီးဒီး
	စုစုပေါင်း					

(၁) အိမ်ထောင်စုစီးခြင်းဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။



လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ
အပိုင်း-၃ ။

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် ဒီအ်အိတ်အိတ်အိတ်

ရက်စွဲ။ ၂၀၁၆.၀၅.၁၆ စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ (✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး ကရင် မြို့နယ် ကျွန်းကျွန်း ကျေးရွာအုပ်စု ကျွန်းကျွန်း (၁၀၆၆) ကျေးရွာ ကျွန်းကျွန်း

အစည်းအဝေးခေါင်းစဉ်။ ပထမ ဗဟိုပြုစီမံကိန်းအစည်းအဝေး

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ် (✓) ^(၁)	လူမျိုး	လက်မှတ်
၂၈	ဖုန်းဖုန်း		✓	✓	ကရင်	
၂၉	ဖုန်းဖုန်း		✓	✓	"	
၃၀	ဖုန်းဖုန်း		✓	✓	"	
၃၁	ဖုန်းဖုန်း		✓	✓	"	
၃၂	ဖုန်းဖုန်း		✓	✓	"	
၃၃	ဖုန်းဖုန်း		✓	✓	"	
၃၄	ဖုန်းဖုန်း		✓	✓	"	
၃၅	ဖုန်းဖုန်း		✓	✓	"	
၃၆	ဖုန်းဖုန်း		✓	✓	"	
၃၇	ဖုန်းဖုန်း		✓	✓	"	
၃၈	ဖုန်းဖုန်း		✓	✓	"	
၃၉	ဖုန်းဖုန်း		✓	✓	"	
၄၀	ဖုန်းဖုန်း	✓		✓	"	
၄၁	စုစုပေါင်း					

(၁) အိမ်ထောင်စုစီးခြင်းဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ခြစ်ပါ။



လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ

အပိုင်း-၃ ။

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် ဒီအက်စ်ထွန်းမြင့်

ရက်စွဲ၊ ၂၀၂၀.၀၈.၁၆ စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး ကရင် မြို့နယ် ကျိပ်စိုင်း ကျေးရွာအုပ်စု ကရိယာဆုံ (ထေ. ၂၃) ကျေးရွာ စိ. ဦးစိုး

အစည်းအဝေးခေါင်းစဉ်၊ ပထမအကြိမ်အစည်းအဝေး

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူမျိုး	လက်မှတ်
၄၅	နော်အောင်ဝါ		✓	✓	ကရင်	✓
၄၇	မြီကာငွေဇွဲ	✓		✓	ကရင်	✓
၄၄	ဖိုးလင်းဒေး		✓	✓	မ	✓
၄၅	အောင်မြင်၊ ကျော်	✓		✓	မ	✓
၄၆	စောဦးဦး	✓		✓	မ	✓
၄၇	ဦးခဲခဲ	✓		✓	မ	✓
၄၈	စောလှ၊ စော	✓		✓	မ	✓
၄၉	စောပလဲ	✓		✓	မ	✓
၅၀	နော်ကြက်ခ		✓	✓	မ	✓
၅၁	စောထို၊ ကျော်ကြက်	✓		✓	မ	✓
၅၂	ကော့၊ နော်ချို	✓		✓	မ	✓
၅၃	နော်စုပလဲ		✓	✓	မ	✓
၅၄	နော်ထော့စော့		✓	✓	မ	✓
	စုစုပေါင်း					

(၁) အိမ်ထောင်ဦးစီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။



ပုံစံ ၈-၃ ကျေးရွာဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ် (Form PC 3)

လမ်းညွှန် ချက် /အဆင့်(၃)ကျေးရွာမျှော်မှန်းချက်အစည်းအဝေးပြီးဆုံးသောအခါ ကျေးရွာစီမံကိန်း အထောက်အကူပြု
ကော်မတီသည် လူထုစည်းရုံးရေးမှူးအကူအညီဖြင့် ဤပုံစံကိုပြည့်စုံအောင် ဖြည့်သွင်းရမည်။ အားလုံးသော အခက်အခဲ
အတားအဆီးများ၊ ဖွံ့ဖြိုးမှုဦးစားပေးအစီအစဉ်များ၊လူထုပဟိုပြုစီမံကိန်း၏ ရန်ပုံငွေအရင်းအမြစ်နှင့် မသက်ဆိုင်သည့် လုပ်ငန်းများ
အားလုံးကိုဖော်ပြရမည်။

လူထုစည်းရုံးရေးမှူး/ဝန်ထမ်း အမည် အုန်းကဲလ်စွန်းမြင့် စောမာဇော်

နေ့စွဲ 15.3.16 စက်ဝန်းအား အမှတ်ခြစ်ပါ (✓) စက်ဝန်း(၁)
 စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/တိုင်း ကရင် မြို့နယ် ကျောက်ခုံ ကျေးရွာအုပ်စု ကမာသ (ထီးလှ) ကျေးရွာ မီးခိုခို

က. အခက်အခဲအတားအဆီးများအားဆွေးနွေးခြင်း - ယခုလက်ရှိအခြေအနေတွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်
အဓိကအခက်အခဲအတားအဆီးများသည် မည်သည်များဖြစ်ပါသနည်း(အမျိုးသား/သမီး အနည်းဆုံးအခက်အခဲ ၅ ခုစီဖော်ပြပါ)

အမျိုးသား အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ		အမျိုးသမီး အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ	
၁	မီး ကာလ်ကာ	၁	မူကြိုကျောင်း ကာလ်ကာ
၂	ရွာတွင်းလမ်း (မြေပြင်စိုင်းချဲ့)	၂	ခိမ်သာ ကာလ်ကာ
၃	ကျောင်း (မြေပြင်စိုင်းချဲ့)	၃	ကျေး ကာလ်ကာ
၄	ဆေးခန်း ကာလ်ကာ	၄	မီး ကာလ်ကာ
၅	ကျောင်း ကာလ်ကာ	၅	စာကြည့်တိုက်

ခ. မျှော်မှန်းခြင်း- နောင်လာမည့် (၅)နှစ် အတွင်း ကျေးရွာဖွံ့ဖြိုးရေး မျှော်မှန်းလျာထားချက်များအား တင်ပြပါ။

အမျိုးသားအဖွဲ့မှတင်ပြသောမျှော်မှန်းချက်များ		အမျိုးသမီးအဖွဲ့မှတင်ပြသောမျှော်မှန်းချက်များ	
၁	ခိမ်တိုင်း မီးလင်းရမည်	၁	ရွာတွင်း မူကြိုကျောင်း ဖွဲ့စည်းရမည်
၂	ကတ္တရာလမ်း ဖြစ်ရမည်	၂	ခိမ်တိုင်း ခိမ်သာဖွဲ့စည်းရမည်
၃	မြီးပြည် ချဲ့ထွင်စာသင်ကျောင်း ဖွဲ့စည်းရမည်	၃	ခိမ်တိုင်း ကျောင်း ဖွဲ့စည်းရမည်
၄	ရွာတွင်း ဆေးစားခန်း ဖွဲ့စည်းရမည်	၄	ခိမ်တိုင်း မီးလင်းရမည်
၅	ကျောင်း (၁၀) ဖွဲ့စည်းရမည်	၅	စာကြည့်တိုက် ဖွဲ့စည်းရမည်

ဂ. ဤကျေးရွာ၏ လာမည့်(၄)နှစ်အတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။
(လူထုပဟိုပြုစီမံကိန်း ရန်ပုံငွေအတွက် အဆိုပြုသော အစီအစဉ်များကိုဦးစားပေး အဆင့်အလိုက်ဖော်ပြပြီး ကျန်လူထုပဟိုပြု စီမံကိန်း ရန်ပုံငွေအရင်းအမြစ်နှင့် မပတ်သက်သည့်အစီအစဉ်များလည်းဖော်ပြရန်ဖြစ်သည်)

ကျေးရွာအတွက်ဦးစားပေးဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/ အမျိုးသား+အမျိုးသမီး)	လူထုပဟိုပြုစီမံကိန်းအတွက်အဆိုပြု သည် (ဦးစားပေးအဆင့် အလိုက် ဖော်ပြပါ)	ခန့်မှန်း ကုန်ကျ စရိတ်	အကျိုးခံစား ခွင့်ရှိသူခန့်မှန်းခြေ အရေအတွက်
၁ မီး (ဖွပ်ဖန်ခါး)	(ကျား+မ)	ကျွန်းဖြူဖြူတိုးချဲ့	၃၀၀၀၀၀၀	၂၈၀
၂ ရွာတွင်းလမ်း(ဖြူဖြူ)	(ကျား)	လမ်းဖြူဖြူ	၂၅၀၀၀၀၀၀	၅၀၅
၃ ဆေးဆန်း	(ကျား)၈	မီးစက်	၈၀၀၀၀၀၀	၂
၄ ကျွန်း(ဖြူဖြူတိုးချဲ့)	(ကျား+မ)	ကျွန်း(၁၀ လှံ)	၂၀၀၀၀၀၀၀	၂
၅ ကျွန်း	(ကျား+မ)	ဆေးဆန်း	၇၀၀၀၀၀၀	၂
၆ မူကြိုကျွန်း	မ	စာကြည့်တိုက်	၇၀၀၀၀၀၀	၂
၇ စာကြည့်တိုက်	မ	အိမ်သာ	၃၀၀၀၀၀၀	၂
၈ အိမ်သာ	မ	မူကြို	၇၀၀၀၀၀၀	၂
၉				
၁၀				
၁၁				
၁၂				

ဥက္ကဋ္ဌ ၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မီတီမှအတည်ပြုသည်။

အမည် အာဒိတေး လက်မှတ် စော ဒီဇော နေ့စွဲ ၂၀၁၆.၃.၁၆



လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ

အပိုင်း-၃

ပုံစံ ၈-၄ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်းပုံစံ

လမ်းညွှန်ချက်။ ကျေးရွာအုပ်စုစီမံချက်ရေးဆွဲသည့်အစည်းအဝေးတွင် ဤပုံစံအားလူထုစည်းရုံးရေးမှူး / လက်ထောက်နည်းပညာမှူးတို့၏ အကူအညီဖြင့်ပြည့်စုံစွာ ဖြည့်သွင်းရမည်။ ဤပုံစံအားပြည့်စုံစွာဖြည့်သွင်းပြီးပါကကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင်နောက်ဆက်တွဲအဖြစ်တွဲထားရမည်။ CF မှ အချက်အလက်များကို MIS သို့ ထည့်သွင်းရမည်။

ကျေးရွာစည်းရုံးရေးမှူး/ဝန်ထမ်းအမည် အောင်မာမာ၊ နန်းစားစားထက်

နေ့စွဲ ၁၉-၃-၂၀၁၆ စက်ဝန်းအားအမှတ်ခြစ်ပေးပါ (✓) □ စက်ဝန်း(၁) □ စက်ဝန်း(၂) □ စက်ဝန်း(၃) □ စက်ဝန်း(၄)

ပြည်နယ်/တိုင်း ကရင် မြို့နယ် ကြာမင်းဆူကြီး/ကျောက်ခွံမြို့ ကျေးရွာအုပ်စု ခင်းလှိုင်/ကမော့သဲ

ကျေးရွာအမည်	ဆောင်ရွက်မည့် လုပ်ငန်းများ	အတိုင်းအတာ	ခန့်မှန်း တိုက်ရိုက်အကျိုး ခံစားခွင့်ရှိသူများ	အဆိုပြုတင်ပြသူ	ခန့်မှန်းကုန်ကျစရိတ်			
					စီမံကိန်းမှ ထည့်ဝင်မှု	ကျေးရွာမှ ထည့်ဝင်မှု	အခြားထည့်ဝင်မှု (ဖော်ပြပါ) ထည့်ဝင်ငွေ အမည်/အဖွဲ့	စုစုပေါင်း
၉၂ ကျေးရွာစာရင်း	အသစ်ကျောင်း တေးနံရံကာ	ကျား 16'၊ ကျား 22'၊ ကျား 12'	၁၂၅	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ	၁၅၀,၀၀၀			
၉၃ ခင်းလှိုင် (က.လ.က)	အသစ်ကျောင်း တေးနံရံကာ	ကျား 5'6"၊ ကျား 15'5"၊ ကျား 8'6"	၃၃၅	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ	၂၅၀,၀၀၀			
၉၄ စွဲကန့်ရွာ	လမ်းဖြတ် + ရေဖြတ် ၁ခု	ကျား 2'6" (15' x 5' x 1'6") ကျား 2'6" (5' x 2'6") ကျား 7'000"	၁၂၂၀	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ	၁၅၀,၀၀၀			
၉၅ ကမော့သဲ	ရေပိုက် သွယ်ခြင်း၊ ရေကန်	ကျား 8' x 8' x 5'	၂၂၂	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ	၅,၀၀၀,၀၀၀			
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ				၅၇၆,၀၀၀

ရာထူး ကျေးရွာအုပ်စု စီ/ထောက်ကော်မတီ ဥက္ကဋ္ဌ

အမည် ဦးဆောင်လွင် လက်မှတ် ၁၉

ရက်စွဲ 19.3.2016

ယုတ္တမဟိပြုစီမံကိန်း

ထာဝရကြီးကျေးဇူးကောင်းကောင်း

ကျေးဇူးကောင်း - ဆီးနိုက်

အုပ်စုကောင်း - ကောင်း (ဝင်းလှ)

မြို့နယ်ကောင်း - ကျောက်ခို

ပြည်နယ်ကောင်း - ကရင်

ကောင်းကောင်းကျင်းပသည့်နေ့စွဲ - 15-3-16

ကောင်းကောင်းတက်ဆုပေးခြင်း - ကျား (17) ဦး + မ (41) ဦး = (58) ဦး

ဆွေးနွေးသည့်အကြောင်းကရာ " (၁) ယုတ္တမဟိပြုစီမံကိန်းအကြောင်း ဗိတ်သက်ခြင်း နှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခြင်း "

" (၂) ကျေးဇူးအုတ်ကောင်းအုပ်စု (၂) ခု ခွဲပြီး ကျေးဇူးအုတ်ကောင်း၊ ချမ်းသာကြွယ်ဝမှု၊ အဆင်သတ်မှတ်ခြင်း၊ ဧည့်သည်ပြု၊ ယုံကြည်စိတ်ချရမှု၊ မင်းပုံများကို အုပ်စုကောင်း ဆွေးနွေးခြင်း "

" (၃) ကျေးဇူးအုတ်ကောင်း၊ အမျိုးသားနှင့် အမျိုးသမီးများ၏ မျှော်မှန်းချက်နှင့် ဦးစားပေးစောင့်ရှောက်မှုများကို အုပ်စုအလိုက် ဆွေးနွေးခြင်း "

" (၄) ကျေးဇူးအုတ်ကောင်း ဦးစားပေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပြီး ပြဿနာသစ်ပင် ဆေးဆွဲခြင်း "

" (၅) ကျေးဇူးအုတ်ကောင်းတစ်ဝန်း၊ ကျေးဇူးအုတ်ကောင်းကိန်း၊ ကောင်းကင်ကမ္ဘာပြုလုပ်စေခြင်းနှင့် ဆက်ဆံရေးများ ဆွေးနွေးချယ်ခြင်း "

ဆုံးဖြတ်ချက်များ " (၆) ယုတ္တမဟိပြုစီမံကိန်း ဗိတ်သက်ခြင်း၊ စီမံကိန်းစက်ဝန်းနှင့် ရည်ရွယ်ချက်များကို ကျေးဇူးအုတ်ကောင်း၊ ကျေးဇူးအုတ်ကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ "

" (၇) ကျေးဇူးအုတ်ကောင်းအဖွဲ့ (၂) ခု ခွဲပြီး ကျေးဇူးအုတ်ကောင်း၊ ချမ်းသာကြွယ်ဝမှု၊ အဆင်သတ်မှတ်ခြင်း၊ ဧည့်သည်ပြု၊ ယုံကြည်စိတ်ချရမှု၊ မင်းပုံများကို အုပ်စုကောင်းကောင်းလှပပေါင်းပါဝင်၍ ပူးတွဲပုံမှတ်တမ်းများနှင့် အတူဆောင်ရွက်ခဲ့ပါသည်။ "

" (၈) ကျေးဇူးအုတ်ကောင်း၊ အမျိုးသားနှင့် အမျိုးသမီးများ၏ မျှော်မှန်းချက်နှင့် ဦးစားပေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပြီး ဆုံးဖြတ်ချက်များကို ဆွေးနွေးခဲ့ပါသည်။ "

၂ (၄) ဂျော့ရှာ ဟု ထုတ်ဖော် ဖြော်ဖွန်းချက်နှင့် ဦးစားပေး ကဏ္ဍကဏ္ဍ
များကို ဂျော့ရှာ ဟု ထုတ်ဖော် ပြသနာသစ်ပင်များကို ရေးဆွဲခဲ့ပါသည်။

၂ (၅) ဂျော့ရှာ ဟု ထုတ်ဖော် ဖြော်ဖွန်းချက်များ

- (၁) အေပေဟေဗျား ကဏ္ဍ - ၃၈
- (၂) နေမျှ " - ၂၇

ဂျော့ရှာ ဟု ထုတ်ဖော် ဖြော်ဖွန်းချက်များ

- (၁) အေဒီအေ ကဏ္ဍ - ၇၅
- (၂) နေမျှ " - ၂၁

ဂျော့ရှာ ဟု ထုတ်ဖော် ဖြော်ဖွန်းချက်များ

- (၁) အေပေဟေဗျား ကဏ္ဍ (၂၇) ပညာကဏ္ဍကဏ္ဍ
- ကဏ္ဍကဏ္ဍ

ဟေဗျား ဟု ထုတ်ဖော် ဖြော်ဖွန်းချက်များ

- (၁) အေပေဟေဗျား ကဏ္ဍ - ၃၂
- (၂) နေမျှ " - ၂၇
- (၃) နေမျှ " - ၂၄

အေပေဟေဗျား ဟု ထုတ်ဖော် ဖြော်ဖွန်းချက်များ

- (၁) နေမျှ " - ၅၁
- (၂) နေမျှ " - ၃၅
- (၃) နေမျှ " - ၅၅

အရည်, အလေး, ပြတ်တမ်းများ

(က)-၅။ အမျိုးသမီး, ကလေးအရည်, အလေး, ပြတ်တမ်းနှင့် ဆစ်ဆေးရမည်အချက်များ

၁။ အမျိုးသမီး, ကလေး အရည်, အလေး, ပြတ်တမ်း

စိမ်းကိုင်း, ယာမဗုဒ္ဓ, အတွက် ကျော့ကျော့ ခံနိုင်စွမ်းအရည်, အလေး, ပြုပြင်ရန် ဖိတ်ခေါ်ခြင်းအမျိုးသမီးများအား အမျိုးသမီး ဦးစွာ ပါဝင်ရန် ကျေးဇူးတင်အပ်ပြီး နည်းချယ်ခြင်းနှင့် ထိန်းသိမ်းခြင်း ပြုလုပ်ရမည်။ အရည်, အလေးတို့ကို တွင်း အမျိုး သမီး ဖြစ်လာက ကိုယ်တော အချက်များကို လှည့်လည် စွဲလမ်းခြင်းဖြင့် ကိုယ်တော်ဆေးထားပါသည်။ ကျေးဇူးပြု အုပ်စုအစဉ်တွင် ဖွဲ့စည်းခြင်းဖြင့် အမျိုးသမီးများ တစ်ဦးစီ ဆရာ ဆရာမတို့၏ ဝန်ထမ်းချုပ်ကိုင်မှုကို ကိုယ်တော် ဖြစ်လာက ခံပါသည်။ အရည်, အလေး အစဉ် ဖော်ဆောင်ခြင်း ဖော်ဆောင်ခြင်းဖြင့် ဖြစ်လာက တွင် ဆရာမတို့၏ ဝန်ထမ်းချုပ်ကိုင်မှုကို ကိုယ်တော် ဖြစ်လာက ခံပါသည်။ အမျိုးသမီးစိမ်းကိုင်း တွင် ကျား ၂၆ ဦး၊ မိန်းမ ၂၆ ဦး စုစည်းထားသည်ကို ကိုယ်တော် ဖြစ်လာက ခံပါသည်။ အမျိုးသမီးများ ပါဝင်ပြီး စောင့်ရှောက် စိမ်းကိုင်း နှင့် မိန်းမတို့ တို့တော်တော် အုပ်စု စောင့်ရှောက် ထိန်းသိမ်းမှု (၅၀%) ပါဝင်ရမည်ဖြစ်သည်။ အနည်းဆုံး အမျိုးသမီး တစ်ဦး ဆယ်စုစောင့်ရှောက်မှု တွင် ပါဝင်ရမည်။ တစ်ဦး အစဉ်တွင် ဆုံးဖြတ်ချက်ချခြင်း အုပ်စုများ ကိုယ်တော် စောင့်ရှောက်မှု အမျိုးသမီးများ ပါဝင်ရမည်။ ဒုတိယအဆင့် အရည်, အလေး များတွင် အမျိုးသမီးများကို အုပ်စုအစဉ် အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အမျိုးသမီးများ ပါဝင်ရမည်။ ဒုတိယအမျိုးသမီး သီးသန့် အုပ်စုများ ပြုလုပ်ခြင်း အစဉ်အတိုင်း ကိုယ်တော် အုပ်စုများ ပါဝင်ရမည်။

၂။ ကျေးဇူးတင် ဆက်ဆံရမည် အလေးတွင် အမျိုး သမီး, ကလေးအရည် ဆက်ဆံရမည်။ အရည်အချင်းများ

စဉ်	အကြောင်းအရာ	ဆွဲချိန်		ပြတ်ချက်
		✓	X	
၁။	အရည်, အလေး စောင့်ရှောက်မှုများအား ကျား ၂၆ ဦး, မိန်းမ ၂၆ ဦး စုစည်းထားခြင်း	✓		
၂။	စိမ်းကိုင်း ပါဝင်စေရန် ကျား ၂၆ ဦး, မိန်းမ ၂၆ ဦး စုစည်းစေရန် ကိုယ်တော် ဖြစ်လာက ခံပါသည်။	✓		
၃။	အရည်, အလေး စောင့်ရှောက်မှုတွင် အမျိုးသမီး, အမျိုးသမီးများ အမျိုးသမီး ဦးစွာ တက်ရောက်ခြင်းဖြင့် ကျေးဇူးတင် ဆက်ဆံခြင်း ဖြစ်လာက ခံပါသည်။	✓		
၄။	အမျိုးသမီးများ၏ ဆက်ဆံမှုများ ဖြစ်လာက ခံပါသည်။ အမျိုးသမီးများ ပါဝင်စေရန် ဆက်ဆံမှု ဖြစ်လာက ခံပါသည်။	✓		
၅။	ဆယ်စုစောင့်ရှောက်မှုများ ဖြစ်လာက ခံပါသည်။ အမျိုးသမီးများ ပါဝင်စေရန် ဆက်ဆံမှု ဖြစ်လာက ခံပါသည်။	✓		

၆၆	အစဉ်အစားကို အမျိုးသမီး / ဘား များ အလွယ်တကူ စက်ရောက် အချိန်နှင့် ရောက် ကျွေးချယ်ခြင်း၊ တစ်ခုသွင်း ဆုံးစာ စောင့်ရှောက်ခြင်းများကို လုပ်ဆောင်ခံပါသလား ?	✓		
၇၆	လူနည်းစု / ဆင်းရဲ / ခွမ်းပါး / ဆီချိတ်လွယ်စွာ အုပ်စုများကို အစဉ် အစား မစတင်ပြီ အချိန်များကို ဤနေ့စွဲစာထုတ် ခံ့စားမှု ပြုပါသလား	✓		
၈၆	လူနည်းစု / ဆင်းရဲ / ခွမ်းပါး / ဆီချိတ်လွယ်စွာ အုပ်စုများ အမျိုးသမီး၊ ကလေး သား၊ ခံ့စားမှု အချိန်ကို အစဉ်အစား စက်ရောက်နိုင် စောင့်ရှောက်မှု စောင့်ရှောက်မှု ပြုခံပါသလား ?	✓		
၉၆	လူနည်းစု / ဆင်းရဲ / ခွမ်းပါး / ဆီချိတ်လွယ်စွာ အုပ်စုများ / အမျိုးသမီး များနှင့် ဖွဲ့စည်းရေး စောင့်ရှောက်မှုများကို သစ်ဆွေး၊ ရွေး၊ မေးမြန်းစာ မျိုး ပြုပါသလား ?	✓		
၁၀၆	အမျိုးသမီးများ စောင့်ရှောက်မှု ဖြစ်နိုင်စေရန် အချိန်ပေးရန် ဖြစ်နိုင်စေရန် ပြု မျိုး များ စောင့်ရှောက်ခံ့စားမှု ပြုပါသလား ?	✓		
၁၁၆	စီမံကိန်း လုပ်ငန်း ခွဲခြားစေရန် ရာတွင် အမျိုးသား / သမီး / မိမိ၊ မိမိ၊ ဆွေး၊ ရွေး၊ စောင့်ရှောက် စောင့်ရှောက်ခံ့စားမှု ပြုပါသလား ?	✓		
၁၂၆	ကျေးဇူး ချီးကျူးမှု၊ အထောက်အကူပြု စောင့်ရှောက်မှုများ ရာတွင် အမျိုးသမီး အမျိုးသား အချိန် ခံ့စားမှု (၂၀:၅၀) မှ အစဉ်အစား ခံ့စားမှု ပြုပါသလား ? (ဆွေး၊ ရွေး၊ ရွေးပါက မှတ်ချက်ထုတ်ပေးပါ)	✓		
၁၃၆	စောင့်ရှောက်မှုများတွင် အနည်းဆုံး အမျိုးသမီးအဖွဲ့ဝင် တစ်ဦးဖြင့် ဖွဲ့စည်းနိုင် ခံ့စားမှု ပြုပါသလား ? (ဆွေး၊ ရွေး၊ ရွေးပါက မှတ်ချက် ထုတ်ပေးပါ)	✓		
၁၄၆	ကျေးဇူး / ကျေးဇူးတင်မှု ဖွဲ့စည်းရေး၊ စီမံချက်များတွင် အမျိုးသမီးများ ကျွေးချယ် ခံ့စားမှု ထုတ်ပေး လုပ်ငန်း စီမံချက် အနည်းဆုံး တစ်ခုပါဝင် နိုင်ရေး အထောက်အပံ့များ ဆွေး၊ ရွေး၊ မေးမြန်းမှု ပြုလုပ်ခံ့စားမှု ပြုပါသလား ?	✓		
၁၅၆	စောင့်ရှောက်မှုများတွင် အမျိုးသမီးများ၏ ဖိုက်ချက်များကို ဖြည့်ဆည်း နိုင်ရန် အမျိုးသမီး ကျွေးချယ် ဖိုက်စောင့်ရှောက်မှုများ ကျွေးချယ်မှုများကို စောင့်ရှောက် ပေးမှုများ မည် ဖြစ်စေရန် အစီအစဉ် စောင့်ရှောက်ခံ့စားမှု ပြုပါသလား ?	✓		
၁၆၆	ကျွေးချယ်မှုများ စောင့်ရှောက်မှု လုပ်ငန်း ခံ့စားမှုများသည် အစဉ်အစား ဖြစ်စေရန် လုပ်ငန်း / ခွမ်းပါး / ဆီချိတ်လွယ်စွာ အုပ်စုများ အစီအစဉ် မည်သို့ ကျွေးမြူ စောင့် ရှောက်မှု ပြုလုပ်စေရန် ဖြစ်စေရန် စောင့်ရှောက်ခံ့စားမှု ပြုပါသလား ?	✓		
၁၇၆	ကျေးဇူးတင်မှုများ အစဉ်အစား ပြုလုပ် ရာတွင် အုပ်စု စီစဉ် စောင့်ရှောက် စောင့်ရှောက် ထိမှုကို ကျွေးမြူရေး ရာ အစီအစဉ်များကို ဖြစ်စေရန် ပြုစုခြင်း ပြုပါသလား ?	✓		
၁၈၆	ကျေးဇူးတင်မှုများ အစဉ်အစား ပြုလုပ် ရာတွင် အုပ်စု စီစဉ် စောင့်ရှောက် စောင့်ရှောက် ထိမှုကို ကျွေးမြူရေး ရာ အစီအစဉ်များကို ဖြစ်စေရန် ပြုစုခြင်း ပြုပါသလား ? စောင့်ရှောက်မှု ဖြစ်ပါက မှတ်ချက် ထုတ်ပေးပါ	✓		

അഞ്ചാം പാഠ്യ: അഞ്ചാം പാഠ്യ:

- 1. അഞ്ചാം പാഠ്യ: (അഞ്ചാം പാഠ്യ:)
- 2. അഞ്ചാം പാഠ്യ: (")
- 3. അഞ്ചാം പാഠ്യ: (അഞ്ചാം പാഠ്യ:)
- 4. അഞ്ചാം പാഠ്യ: (")
- 5. അഞ്ചാം പാഠ്യ: (അഞ്ചാം പാഠ്യ:)
- 6. അഞ്ചാം പാഠ്യ: (")
- 7. അഞ്ചാം പാഠ്യ: (")
- 8. അഞ്ചാം പാഠ്യ: (")
- 9. അഞ്ചാം പാഠ്യ: (അഞ്ചാം പാഠ്യ:)
- 10. അഞ്ചാം പാഠ്യ: (")
- 11. അഞ്ചാം പാഠ്യ: (")
- 12. അഞ്ചാം പാഠ്യ: (അഞ്ചാം പാഠ്യ:)
- 13. അഞ്ചാം പാഠ്യ: (")
- 14. അഞ്ചാം പാഠ്യ: (")
- 15. അഞ്ചാം പാഠ്യ: (അഞ്ചാം പാഠ്യ:)
- 16. അഞ്ചാം പാഠ്യ: (")

(ဆီး, ငို, သို့, နေ့, ၅၀) (ဝေဇီ, လုံ) ကမော့, သံ, ဒု, ပုံ, စုံ (ကျိ, က်, ခုံ, ဇီ,)

date ၂၀၂၀. ၃. ၁၆

ဒုတိယ အစဉ်

ကျား

- ၁။ ဇီး, ကမော့, သံ, ဒု, ပုံ, စုံ (ကျိ, က်, ခုံ, ဇီ,)
- ၂။ ဣ, ဝေဇီ, လုံ (ဝေ, ဝေ, ဝေ, ဝေ,)
- ၃။ ကျား, ဇီး, (ဝေ, ဝေ, ဝေ, ဝေ,)
- ၄။ ဆေး, သံ, ငို, သို့, နေ့, ၅၀
- ၅။ ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ

မ

- ၁။ ဆီး, ငို, သို့, နေ့, ၅၀
- ၂။ ဒု, ပုံ, စုံ, ဝေ, ဝေ, ဝေ, ဝေ
- ၃။ ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ
- ၄။ ဇီး, (ကျိ, က်, ခုံ, ဇီ,)
- ၅။ ကမော့, သံ, ဒု, ပုံ, စုံ, ဝေ, ဝေ, ဝေ, ဝေ

မောင်, လာ, မည်, (၅) နှစ်, ဖွဲ့, ပုံ, နှစ်, နှစ်

ကျား

- ၁။ ဒု, ပုံ, စုံ, ဝေ, ဝေ, ဝေ, ဝေ
- ၂။ ကမော့, သံ, ဒု, ပုံ, စုံ
- ၃။ ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ
- ၄။ ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ
- ၅။ ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ

မ

- ၁။ ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ, ဝေ
- ၂။ ဒု, ပုံ, စုံ, ဝေ, ဝေ, ဝေ, ဝေ
- ၃။ ဒု, ပုံ, စုံ, ဝေ, ဝေ, ဝေ, ဝေ
- ၄။ ဒု, ပုံ, စုံ, ဝေ, ဝေ, ဝေ, ဝေ
- ၅။ ကမော့, သံ, ဒု, ပုံ, စုံ, ဝေ, ဝေ, ဝေ, ဝေ

2016 10 30 16

භෞත විද්‍යාවේ මූලික නියමයන්

- 1. ජීවිතය
- 2. ජීවිතයේ ස්වභාවය (වැඩ)
- 3. ජීවිතයේ ස්වභාවය
- 4. ජීවිතයේ ස්වභාවය (වැඩ සිටින විට)
- 5. ජීවිතයේ ස්වභාවය
- 6. ජීවිතයේ ස්වභාවය
- 7. ජීවිතයේ ස්වභාවය
- 8. ජීවිතයේ ස්වභාවය

ජීවිතයේ ස්වභාවය

- 1. ජීවිතයේ ස්වභාවය
- 2. ජීවිතයේ ස්වභාවය
- 3. ජීවිතයේ ස්වභාවය
- 4. ජීවිතයේ ස්වභාවය (වැඩ සිටින විට)
- 5. ජීවිතයේ ස්වභාවය
- 6. ජීවිතයේ ස්වභාවය
- 7. ජීවිතයේ ස්වභාවය
- 8. ජීවිතයේ ස්වභාවය

ကဏ္ဍအလိုက် ဦးစားပေး ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ

မူရင်းအား ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီတွင် ထားရှိရပါမည်။ အခြားဌာနများနှင့် ညှိနှိုင်းရန်အတွက် မတ္တူအား

	အဆင့်	လုပ်ငန်း	အဆိုပြုသူ	လ/နှစ်	လုပ်ဆောင်မည့်သူ	ပြင်ပမှထောက်ပံ့ပေးသူ
အခြေခံအထောက်အပံ့	၁	ဖေပြုဖွဲ့ ချိန်	<input checked="" type="checkbox"/> ကျေး <input type="checkbox"/> မ/.....	ဒီ.စောကော့ကော့စိမ်း ကျေးရွာအုပ်စု	
	၂		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၃		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၄		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၅		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
အထက်ဖွဲ့စည်းကျောင်းစိုက်ပျိုးရေး	၁		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၂		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၃		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၄		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၅		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
ကျန်မာရေးနှင့်အဟာရ	၁	ဆေး၊ လေး၊ ခန့်	<input checked="" type="checkbox"/> ကျေး <input type="checkbox"/> မ/.....	ဒီ.စောကော့ကော့စိမ်း ကျေးရွာအုပ်စု	ပျံ့ထူးပန်မြတ်စိမ်းကန်
	၂		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၃		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၄		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၅		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
ညာရေး	၁	ကျောင်း ပြင်ဆင်ရေး	<input checked="" type="checkbox"/> ကျေး <input type="checkbox"/> မ/.....	ဒီ.စောကော့ကော့စိမ်း ကျေးရွာအုပ်စု	ပျံ့ထူးပန်မြတ်စိမ်းကန်
	၂	မူကြို ကျောင်း	<input checked="" type="checkbox"/> ကျေး <input type="checkbox"/> မ/.....	မ	မ
	၃	အကြောင်းအရာ	<input checked="" type="checkbox"/> ကျေး <input type="checkbox"/> မ/.....	မ	
	၄		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၅		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
အခြား	၁	ဒီ.ကျော်စိမ်း (ဒီ.စောကော့)	<input checked="" type="checkbox"/> ကျေး <input type="checkbox"/> မ/.....	ဒီ.စောကော့ကော့စိမ်း ကျေးရွာအုပ်စု	ပျံ့ထူးပန်မြတ်စိမ်းကန်
	၂	ကျောင်း (၁၀) လုံး	<input checked="" type="checkbox"/> ကျေး <input type="checkbox"/> မ/.....	မ	မ
	၃	မိမိအား	<input checked="" type="checkbox"/> ကျေး <input type="checkbox"/> မ/.....	မ	မ
	၄		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		
	၅		<input type="checkbox"/> ကျေး <input type="checkbox"/> မ/.....		



၁၉။ VDP အရည်အသွေးထိန်းချုပ်မှု

ထိန်းချုပ်သူ -

ရက်စွဲ -

ရွာ - *ဒီးဒို*

VDP ရက်စွဲ -

မြို့နယ် - *ကျောက်ခိုရွာနယ်* ကျေးရွာအုပ်စု - *ကမ္ဘာသံ (၀၉ ဗုံ)*

(၁) VDP စာရွက်စာတမ်းပြီးဆုံးမှုကိုစစ်ဆေးပါ။ (CM အရ)

- မျက်နှာစုံ (အဖုံး)
- ဖာတိကာ
- ကျေးရွာအခြေခံ Data
- PSA အကျဉ်းချုပ်နှင့် PRA လုပ်ငန်းစဉ်
- အမျိုးသား/အမျိုးသမီးအဖွဲ့များ၏ အခက်ခဲများ
- ကျေးရွာမျှော်မှန်းချက် (ဆွေးနွေးချက်ရလဒ်)
- အမျိုးသား/အမျိုးသမီးအဖွဲ့များသဘောတူထားသည့်နောင်လေးနှစ်အတွက်
- ဦးစားပေးလုပ်ငန်းများစာရင်း (အခြေခံအဆောက်အအုံ၊ အသက်မွေးမှု၊ ပညာရေး၊ လူမှုရေးထိန်းသိမ်းမှု.....)

နောက်ဆက်တွဲများ -

- လူမှုရေးအကဲဖြတ်မှုစာရွက်စာတမ်း ဓာတ်ပုံနှင့် PRA လုပ်ငန်းစဉ် (ဖြစ်နိုင်လျှင်)
- မြေပုံများပါရမည်၊ စည်းစိမ်ပိုင်ဆိုင်မှုအဆင့်၊ Venn ပုံ.....
- ကျေးရွာစီမံကိန်းရေးဆွဲရေး မိတ္တူ
- ကျေးရွာ၏အချက်အလက် (PC-1 ပုံစံ)
- ကျေးရွာမျှော်မှန်းချက်

(၂) လူမှုရေးအကဲဖြတ်မှု အရေသွေးနှင့် VDP စစ်ဆေးပါ။

- VDP တွင် ပါဝင်သောဦးရေ (အမျိုးသား/အမျိုးသမီး)
- လူမှုရေးအကဲဖြတ်မှု အရေသွေးနှင့် VDP အတွက်ရက်ပေါင်း
- PRA ပစ္စည်းများအသုံးပြုသည့်အရေတွက်
- ပါဝင်သောဦးရေနှင့် လုပ်ငန်းများ မှတ်တမ်းတင်ခြင်း (အစည်းပေးမှတ်တမ်း၊ အဖွဲ့ဓာတ်ပုံ၊ တိုင်းရင်းသားအနည်းစုနှင့် ထိခိုက်လွယ်သောအဖွဲ့များ)
 - အလွန်ကောင်း
 - ကောင်း
 - ညံ့
- လုပ်ငန်းများ မှတ်တမ်းတင်ခြင်းနှင့် အမျိုးသမီးအဖွဲ့ စည်းရုံးလေ့လာအား ခွဲခြားပေးထားလား။
 - ရှိ
 - မရှိ
- စီမံကိန်းအရေအတွက် (အမျိုးသား/အမျိုးသမီးရွေးချယ်မှုအရေတွက်)
- PRA နှင့်သက်ဆိုင်သော အခြားစီမံကိန်းအရေတွက် (အမျိုးသား/အမျိုးသမီးရွေးချယ်မှုအရေတွက်)